



ကြက်ခြေနီသတင်းလွှာ



မြန်မာနိုင်ငံအနှံ့ရှိ ကြက်ခြေနီအသင်းခွဲများနှင့် ရပ်ရွာအခြေပြုကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လှုပ်ရှားဆောင်ရွက်ချက်များ

ဒေသတွင်း လှုပ်ရှားဆောင်ရွက်မှုများ



အသင်းဌာနချုပ်

ထိခိုက်ဒဏ်ရာရသူအား ရှေးဦးပြုစုခြင်း

လူတိုင်းလူတိုင်း ရှေးဦးပြုစုခြင်းအတတ်ပညာကိုတတ်မြောက်ထားသင့်ပါတယ်။ အရေးကြုံလာတဲ့အခါ မိမိတို့ တတ်ထားတဲ့ ရှေးဦးပြုစုခြင်း ပညာနဲ့ ထိခိုက်ဒဏ်ရာရသူ မည်သူ့ကိုမဆို ပြုစုပြီး နီးစပ်ရာ ဆေးရုံဆေးခန်း သို့ ပို့ဆောင်ခြင်းဖြင့် လူ့အသက်များကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့လပိုင်းက တန့်ယန်းက ကြက်ခြေနီ စေတနာ့လုပ်အားရှင်တွေနဲ့ စီမံချက်ဝန်ထမ်းတွေကို (ကာကွယ်ခြင်း ကျားမရေးရာနှင့် အားလုံးအကျိုးဝင်ပါဝင်မှု သင်တန်း) ပို့ချဆွေးနွေးပြီး တန့်ယန်းကနေ လားရှိုးကို ကားနဲ့ပြန်တဲ့လမ်းမှာ တစ်ဖက်လမ်းကြောက ဆိုင်ကယ် တစ်စီး ကားကျော်တက်ရာမှာ အရှိန်မထိန်းနိုင်ပဲ ခပ်လှမ်းလှမ်းမှာ မှောက်သွားတာ ကို ကားနောက်ကြည့်မှန် ကနေတဆင့် တွေ့လိုက်ရတယ်လေ။ အဲ့ဒါနဲ့ပဲ ဆေးအိတ်ဆွဲကာ ကားပေါ်ကနေ ချက်ချင်းဆင်းပြီး လူနာရှိတဲ့ နေရာဆီအပြေးသွားခဲ့ပါတယ်။ လူနာက ခေါင်းနဲ့ ကျောက်ခဲနဲ့ ရိုက်မိပြီး ပြင်းထန်ဒဏ်ရာ အနေအထားမျိုး ဖြစ် တဲ့အတွက် လူနာဆန်းစစ်ခြင်းကို အလျင်အမြန်ပြုလုပ်ပေးပြီး ဦးခေါင်းသွေးယိုစီးမှုကို သက်သာစေဖို့ သုံးထောင့် ပတ်တီးအသုံးပြုပြီး တိုက်ရိုက်ဖိနှိပ်ခြင်း (bleeding control) လုပ်ပေးခဲ့တယ်။ အဲ့ဒီအချိန်မှာ လူနာကသတိလစ် နေပါတယ်။ ထပ်ပြီးတော့လူနာဆန်းစစ်ခြင်းပြန်လုပ်ပြီး လူနာသတိပြန်ရလာစေဖို့ စိတ်ချရတဲ့ဘေးစောင့် အနေအထားလေး ထားပေးထားတယ်။ နှုတ်ခမ်းကွဲဒဏ်ရာနဲ့တခြားထိခိုက်ဒဏ်ရာတွေကို ရေနဲ့ဆေးကြောပြီး သွေးတိတ်အောင်ဆောင်ရွက်ကြပါတယ်။ ကျွန်တော်နဲ့ အတူပါလာတဲ့ ဝန်ထမ်းတွေအားလုံးကလည်း တာဝန်

ကိုယ်စီခွဲပြီး လူနာကိုစိတ်ပိုင်းဆိုင်ရာအားပေးစကားပြောပေးတယ်။ ” လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာန စီမံချက်မန်နေဂျာ ဦးထွန်း လွင်ဦးက သူတွေကြုံခဲ့ရတဲ့ လမ်းအန္တရာယ်ဖြစ်မှုတွင် သူတတ်မြောက်ထားသည့် ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် အသက်ကယ်ဆယ်ပေးနိုင်ခဲ့မှုအား ပြောခဲ့ပါတယ်။ “မကြာမီ ကြက်ခြေနီလူနာတင်ယာဉ်ရောက်ရှိလာပြီး လူနာနှင့်အတူ ပါလာတဲ့ပစ္စည်းများနှင့် လူနာမှတ်တမ်းများကို စနစ်တကျလွှဲပြောင်းပေးခဲ့ပါတယ်။ နောက်မှာရိပ်ကလောက်ကြာတော့ တန့်ယန်း ကြက်ခြေနီစေတနာ့လုပ်အားရှင်တစ်ဦးက ကျွန်တော်တို့ကူညီပေးလိုက်လို့ လူနာသတိရှိနေကြောင်းနဲ့ ဆရာဝန်၊ သူနာပြုများကလည်း စွမ်းစွမ်းတစ်ပြုစုဆောင်ရွက်ပေးနေကြောင်း ဖုန်းဖြင့် အကြောင်းကြားမှ စိတ်ထဲပေါ်သွားပြီး အတိုင်းမသိဝမ်းသာကြည်နူး ဖြစ်ရပါတယ်။ အကယ်၍ ရှေးဦးပြုစုခြင်းသာ မလုပ်ခဲ့ရင် ဒဏ်ရာကသွေးထွက်လွန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လေ။” လို့ သူ့ရဲ့ ဝမ်းသာပီတိကို ဆက်လက်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအနှံ့အပြားရှိ ရပ်ရွာဒေသတွေမှာ ရှေးဦးပြုစုခြင်းနဲ့ပတ်သက်တဲ့အသိပညာတွေ တကယ့်ကိုပဲ ဒီလိုအရေးပေါ်အခြေအနေတွေမှာ ဆောင်ရွက်နိုင်တဲ့ ပြုစုပေးနိုင်တဲ့ အရည်အချင်းမျိုးတွေရှိပြီး ကျန်းမာသော လူ့ဘောင်တစ်ခုဖြစ်လာအောင် ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။

ရေပြင်သက်ကယ်ခြင်း (Life Saving)



တနင်္သာရီတိုင်းဒေသကြီး

ရေပြင်သက်ကယ်(Life Saving)ဆိုသည်မှာ လူတစ်ဦး(သို့)လူအများ၊ ရေထဲတွင် အသက်ကယ်သူ၏ ဘေးအန္တရာယ်လိုခြုံမှု ရှိပြီး ရေနစ်သူကို စနစ်တကျ ရေထဲမှ ကယ်ဆယ်ပြီး ပြုလုပ်ပေးရန် လိုအပ်သည့်ရှေးဦးပြုစုခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အထူးသဖြင့် မုန်တိုင်းအန္တရာယ်ကျရောက်လွယ်သောဒေသများတွင် ရေပြင်သက်ကယ်သင်တန်း များကို ပို့ချပေးလျက်ရှိပြီး ရပ်ရွာလူထုအား လိုအပ်ပါက အကူအညီပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြပါသည်။

“ကျွန်တော်တို့ ကော့သောင်းမြို့က ရေပတ်လည်ပိုင်းနေတဲ့ မြို့ဖြစ်ပါတယ်။ ကမ်းစပ်မှာနေထိုင်တဲ့လူဦးရေဟာ မြို့မှာ နေထိုင်တဲ့လူဦးရေထက်ပိုတာမို့ တံငါလုပ်ငန်းကို ဝမ်းစာရေးအတွက် လုပ်ကိုင်နေကြတာများပါတယ်။ ရေပြင်နဲ့ဆက်စပ် နေတာကြောင့်လည်း ဆူနာမီလိုမုန်တိုင်းဒဏ်နဲ့ ရေလှိုင်းဒဏ်ကို မကြာခဏခံရတယ်။ အဲ့ဒါနဲ့ ရေပြင်သက်ကယ်ရှေးဦးပြုစု ခြင်းက ဆက်စပ်နေတယ်။ ကျွန်တော်တို့ဘက်မှာ အကြောင်းရင်းတစ်ခုတရားကြောင့် ရေနစ်သူတွေကို ကယ်ဆယ်တဲ့အခါ

ရေပြင်သက်ကယ်ခြင်းလုပ်ဆောင်ပြီးတာနဲ့ ရှေးဦးပြုစုခြင်းနဲ့ပြုစုပေးပြီး ဆေးရုံဆွေးနွေးပေးခန်းတွေကို အချိန်မီပို့ပေးနိုင်တယ်ဆိုရင် လူ့အသက်တွေကို ကျွန်တော်တို့ကယ်တင်နိုင်တာ ပေါ့” ဟု ကော့သောင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုကြီးက ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး “လူတိုင်းရှေးဦးပြုစုခြင်းပညာတတ်ကျွမ်းကြရင် ကိုယ့်ရဲ့မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်နဲ့ ရပ်ရွာအတွင်း မတော်တဆထိခိုက်ဒဏ်ရာရရှိသူတွေကို ရောဂါအခြေအနေ သက်သာစေရန် စနစ်တကျပြုစုပေးနိုင်မှာဖြစ်လို့ ရှေးဦးပြုစုခြင်းဟာ အသက်ကယ်တင်နိုင်တဲ့ပညာရပ်တစ်ခုလည်း ဖြစ်တယ်။ လူတိုင်းတတ်မြောက်ထားသင့်တယ်” ဟု ရှေးဦးပြုစုခြင်း ပညာရပ်နဲ့ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်တွေကို သုံးသပ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရေပြင်သက်ကယ်ရေးရာလုပ်ငန်း ကော်မတီတစ်ရပ်ကိုဖွဲ့စည်းထားရှိပြီး ရေမကူးတတ်သူ သာမန်ပြည်သူများအတွက် ရေပြင်သက်စောင့် ဗဟုသုတ များကိုလည်းကောင်း၊ သာမန်အဆင့် ရှေးဦးပြုစုခြင်းအောင်မြင်ပြီးသူများကိုလည်းကောင်း၊ အကူအညီတောင်းခံလာသည့် ရေကူးကန်ရှိ ဟိုတယ်ကြီးများအတွက်ဝန်ထမ်းများအား ရေပြင်သက်ကယ်သင်တန်းများနှင့် ရေပြင်သက်ကယ်အထောက်အကူပြုပစ္စည်း အသုံးချခြင်းသင်တန်းများကို ပံ့ပိုးကူညီပေးလျက်ရှိနေပါသည်။



ရှမ်းပြည်နယ် (တောင်ပိုင်း)

မိသားစုပြန်လည်ဆက်သွယ်ပေးရေးအစီအစဉ်များ အသိပညာပေးခြင်း



မွန်ပြည်နယ်

ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပါဝင်ကူညီခြင်း



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

နေစပ်ဒေသများတွင် နေရပ်ပြန်ပြည်သူများအား ကူညီခြင်း



နေပြည်တော်

သွေးလှူဒါန်းခြင်း



“အားလုံးကျန်းမာသန့်ရှင်းဖို့ လက်ဆေးကြပါဖို့”



မွန်ပြည်နယ်

မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း

အတွေ့အကြုံများကို သုံးသပ်ပြီး ရှေ့သို့ ဆက်လက်ဆောင်ရွက်ခြင်း -

နေရာဒေသအသီးသီးက ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များ။



ကယားပြည်နယ်

စက်တင်ဘာလ (၆) ရက်နေ့က ကယားပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဘားအုံခြေတုလက်တုဆိုင်ရာ ပြန်လည်သန့်စွမ်းရေးစင်တာတို့ ပူးပေါင်းပြီး ပြည်နယ်အတွင်း ခြေတု အသစ်တက်လိုသူ (၂၅) ဦးနှင့် အကူ (၇) ဦးတို့အား စင်တာသို့ အခမဲ့ကူညီပို့ဆောင်ပေးခဲ့ပါသည်။



ဧရာဝတီတိုင်းဒေသကြီး

စက်တင်ဘာလ (၄) ရက်နေ့က ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာအနီး ယာဉ်တိုက်မှုကြောင့် ဘယ်ခြေခူးဆစ်အောက် ထိခိုက်ဒဏ်ရာရရှိသည့် လူနာတစ်ဦးအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကျောင်းကုန်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။



မန္တလေးတိုင်းဒေသကြီး

စက်တင်ဘာလ (၆) ရက်နေ့က ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးအား ရှေးဦးပြုစုပေးပြီး လိုအပ်သည်များကို ကူညီပေးခဲ့ပါသည်။

မိသားစုပြန်လည်ဆက်သွယ်ပေးခြင်း



ရန်ကုန်တိုင်းဒေသကြီး

တွဲလက်လူမှုကူညီရေးအသင်းနဲ့ ရွှေမေတ္တာလူမှုကူညီရေးအသင်း တို့ရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ မိဘများနဲ့ ကလေးငယ်အား ပြန်လည်တွေ့ဆုံပြီး သေချာစွာ အပ်နှံပေးနိုင်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့ခန့်က ကလေးငယ်တစ်ဦးဟာ မိဘများနဲ့ ကွဲကွာသွားကာ လစ်ပျောက်နေခဲ့ပါတယ်။ အဲဒီကလေးငယ်ကို ရွှေမေတ္တာလူမှုကူညီရေးအသင်းက တွေ့ရှိကာ ရွှေမေတ္တာလူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌက ခေါ်ယူစောင့်ရှောက်ထားခဲ့ပါတယ်။ ဩဂုတ်လ(၂၄)ရက်နေ့မှာတော့ အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ ကလေးငယ်ရဲ့ မိဘများအား ကူညီရှာဖွေပေးနိုင်ရန်အတွက် လာရောက်ဆက်သွယ် အကူအညီတောင်းခံသဖြင့် အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် တွဲလက်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲထွန်းဦး နှင့် အဖွဲ့သားများက ကူညီရှာဖွေပေးခဲ့ကြပါသည်။ အဲဒီနောက် ကမ်းနားအနောက်ရပ်ကွက်၌ မိဘများနဲ့ တွေ့ရှိခဲ့ပြီးနောက် အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ စာမျက်နှာ (၂)

အတွေ့အကြုံများကို သုံးသပ်ပြီး ရှေ့သို့ ဆက်လက်ဆောင်ရွက်ခြင်း -
နေရာဒေသအသီးသီးက ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များ။



စစ်ကိုင်းတိုင်းဒေသကြီး

ဩဂုတ်လ (၂၀) ရက်နေ့က စစ်ကိုင်းမြို့နယ် အမကမြို့သစ်ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းရေးကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင် (၅) ဦးတို့က သက်ဆိုင်ရာနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။



ကချင်ပြည်နယ်

ဩဂုတ်လ (၃၀) နှင့် (၃၁) ရက်နေ့များတွင် မိုးညှင်းခရိုင်၊ ဖါးကန်မြို့နယ်၊ တာမခန်နှင့် ဟောင်းပါးကျေးရွာအုပ်စုသို့ ရောက်ရှိနေကြသော ဆယ်ဇင်းကျေးရွာမှ ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။



ကရင်ပြည်နယ်

စက်တင်ဘာလ (၂) ရက်နေ့က ဘားအုံမြို့ အထက (၂) ခွဲကျောင်းတွင် ၁၄/၂၀၂၂ ခုနှစ် အခြေခံရေးဦးပြုစုခြင်း သင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြ ဆရာ/ဆရာမ (၄) ဦးက ကျောင်းသား/သူ (၅၇) ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

စက်တင်ဘာလ (၂) ရက်နေ့က မိုင်းယောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းနှင့် (၂) (ပါဟတ်) အခြေခံပညာမူလတန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ပေါက်ကွဲစေတတ်သော ပစ္စည်းများ အန္တရာယ်အကြောင်းသိကောင်းစရာများ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။



ရှမ်းပြည်နယ် (မြောက်ပိုင်း)

ဩဂုတ်လ (၂၂) ရက်နေ့က မန်တိုမြို့နယ်၊ မော်လုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းကာ မြေပြို၍ နေအိမ်ပျက်စီးသွားသော အိမ်ထောင်စုတစ်စုအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးကာ အိမ်ဆောက်အထောက်အကူပြုပစ္စည်း (၁)စုံ၊ မိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း (၁)စုံ၊ Jellycan (၁) ပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။



နေပြည်တော်

စက်တင်ဘာလ (၂) ရက်နေ့က နေပြည်တော်မှ ဆေးရုံဆင်းလူနာတစ်ဦးကို ယူဗန်းမြို့နယ်ရှိ နေအိမ်သို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင် ပေးခဲ့ပါသည်။

လူမှုကရုဏာလုပ်ငန်းများအတွက် လှူဒါန်းခြင်း



အသင်းဌာနချုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ နေရပ်စွန့်ခွာပြည်သူများသို့ ကျပ်သိန်း(၅၀၀)တန်ဖိုးရှိ စောင်၊ မိုးကာ၊ စည်သွတ်ဘူး၊ ခေါက်ဆွဲခြောက်နှင့် စားသုံးဆီများကို လှူဒါန်းခဲ့သော Myanmar Post and Telecommunication (MPT) အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းကို စက်တင်ဘာလ(၂)ရက်နေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲ၌ ပြုလုပ်ခဲ့ပါသည်။

လှူဒါန်းပွဲတွင် အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင် က Myanmar Post and Telecommunication (MPT) မှ Chief Operating Officer Mr. Naoki Shimane အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲသို့ အသင်းဒုတိယဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ အရင်းအမြစ် စုစည်းအသုံးချရေးဌာန ဌာနမှူးဒေါ်မေစန္ဒာမျိုး တို့တက်ရောက်ပြီး MPT မှ Chief Operating Officerနှင့်အတူ Deputy General Manager ဦးဌေးလှနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ကျေးဇူးတင်ခြင်း - မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လှူဝှားဆောင် ရွက်မှုများကို မြို့နယ်ကြက်ခြေနီအသင်းခွဲများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ ကြက်ခြေနီနှင့်လခြမ်းနီလှူဝှားမှုမိတ်ဖက် အသင်းများ၊ ဒေသတွင်း၊ နိုင်ငံအဆင့်နှင့် အပြည်ပြည် ဆိုင်ရာမှ အလှူရှင်များ သာမက၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍရှိမိတ်ဖက်များ၊ တစ်သီးပုဂ္ဂလ များစသည်တို့မှ ပံ့ပိုးကူညီပေးခြင်း ဖြစ်သည့် အတွက် အထူးကျေးဇူးတင်ရှိပါသည်။

အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်လှူဒါန်းမည်ဆိုပါက -
ဒေါ်မေစန္ဒာမျိုး၊ ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန။
ဖုန်း - ၀၉ ၄၂၁ ၁၆၅၅ ၈၉
<https://redcross.2c2p.com>



ဒေါ်ရွှေစင်ကျော်စိုး၊ ညွှန်ကြားရေးမှူး၊
လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန။ (ဖုန်း - ၀၉ ၉၇၇ ၁၁၅၆ ၀၁)
MRCS ၏ လစဉ်သတင်းစာစောင်များကို လေ့လာလိုပါက ယခုလင့်ခ် https://www.redcross.org.mm/my_MM/publications/ ကိုနှိပ်ပါ။

အတွေ့အကြုံများကို သုံးသပ်ပြီး ရှေ့သို့ ဆက်လက်ဆောင်ရွက်ခြင်း -
နေရာဒေသအသီးသီးက ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များ။



ပဲခူးတိုင်းဒေသကြီး

စက်တင်ဘာလ (၅) ရက်နေ့က ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းတိုက်နယ်ဆေးရုံမှ လူနာတစ်ဦးအား ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။



ရခိုင်ပြည်နယ်

ဩဂုတ်လ (၁၇) ရက်နေ့က ကျောက်ဖြူမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာတွင် ရပ်ရွာလူထုအတွက် လိုအပ်သော အကူအညီများ ပေးခဲ့ပါသည်။



မွန်ပြည်နယ်

စက်တင်ဘာလ (၆) ရက်နေ့က မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မော်လမြိုင်မြို့နယ်အတွင်း ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ (၁၆) ဖွဲ့အား တစ်ကိုယ်ရည်ကာ ကွယ်ရေးဝတ်စုံ (PPE) များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။




ရှမ်းပြည်နယ် (တောင်ပိုင်း)

ဩဂုတ်လ (၃၁) ရက်နေ့က တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၊ တက္ကသိုလ်ကျောင်း အနောက်ဘက်တွင် ယာဉ် မတော်တဆမှုဖြစ်ပွားရာတွင် လိုအပ်သည့် အကူအညီများပေးခဲ့ပါသည်။



မကွေးတိုင်းဒေသကြီး

စက်တင်ဘာလ (၆) ရက်နေ့က စလင်းမြို့တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူအား ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။



အသင်းဌာနချုပ်

စက်တင်ဘာလ (၂) ရက်နေ့က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အဖြစ် ကြက်ခြေနီစေတနာ့လုပ်အားရှင်များအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာ ဉာဏ်စမ်း ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အသိပညာအခန်းကဏ္ဍ

World First Aid Day 2022

"Lifelong First Aid Learning"
"ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ"

ရှေးဦးပြုစုသူတစ်ဦး၏ နေ့စဉ်လုပ်ငန်းဆောင်တာများ

	ညမအိပ်ခင်ကတည်းက ရှေးဦးပြုစုခြင်းဆေးအိတ်ပြင်ဆင်ပါ။		အာဟာရပြည့်ဝသည့် အစားစာများစားသုံးပါ။
	ညဘက်စောစောနှင့် အိပ်ရေးဝဝအိပ်ပါ။		ရှေးဦးပြုစုခြင်းအကြောင်းအရာများ ဝေမျှပါ။
	မနက်စောစောထပါ။		တက်ကြွစွာနေပါ။
	အနည်းဆုံး (၁၅) မိနစ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။		လူအသက်များ ကယ်တင်ပါ။

ရှေးဦးပြုစုခြင်းဆိုင်ရာနည်းပညာကဏ္ဍ



မိုးရွာသွန်းနေသည့်အချိန်တွင်ဖြစ်စေ၊ မိုးရွာသွန်းပြီးသည့်အချိန်တွင်ဖြစ်စေ၊ မိမိအိမ်နှင့် ပတ်ဝန်းကျင်လုပ်ငန်းခွင်တွင်ဖြစ်စေ မတော်တဆ လျှပ်စစ်ဓါတ်လိုက်မှု အန္တရာယ်ဖြစ်ပေါ်တတ်ပါတယ်။ ထိုသို့သော အခြေအနေများတွင် လျှပ်စစ်ဓါတ်လိုက်မှု အန္တရာယ်ကြုံတွေ့နေရသူအား ရှေးဦးပြုစုနိုင်စေရန် ယခုအစီအစဉ်ကို ဝေမျှပေးလိုက်ပါတယ်။
ယခု လင့်ခ်မှ ဝင်ရောက်လေ့လာပါ။ <https://fb.watch/fc6r3NjPq4/>

ရှေးဦးပြုစုခြင်းသင်တန်းများ တက်ရောက်လိုပါက -
ဦးမြတ်မင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန
အီးမေးလ် - myatminnaing@redcross.org.mm, htoonlwino0@redcross.org.mm
မိုတိုင်းဖုန်း - +၉၅ ၅၀၉၃၄၁၊ ၉၄၀၀၇၈၉၀၂